

အားထားအားကိုး နှိ <a: da: a: go> 依靠, 依赖, 凭借: ~ ရှိသည်။ 有依靠, 有靠山。 / ~ ပြုသည်။ 依靠。

အားထောင်အန်ကြိုး ကဝါ <a: htaun an gyo> 积极地

အားထုတ် ကါ <a: htout> ①努力, 用力 ②致力于, 坚持干 ③力图: ထွက်ပြေးရန် ~ သည်။ 力图逃跑。

အားထိန်းဘီး နှိ <a: dein: bi> 飞。

အားနာ ကါ <a: na> ①客气, 不好意思: ②过意不去

အားနာပါးနာ ကဝါ <a: na pa: na> 不好意思地, 过意不去: ~ နှင့်အသင်းဝင်ဖြစ်လာသူ 碍于情面而参加组织的人

အားနည်း ကါ <a: ne> 虚弱, 衰弱, 体弱; 薄弱: ~ ချက် 弱点, 短处 / ~ သောကွင်းဆက် 薄弱环节 / လူမမာသိပ် ~ နေတယ်။ 病人很虚弱。

အားနွဲ့ ကါ <a: nwe> 纤弱, 柔弱: ~ သူအမျိုးသမီး 体力较弱的妇女

အားနွဲ့ပါး ကါ <a: nwe' ba> 虚弱, 无力

အားပါးတရ ကဝါ <a: ba: d- ya> ①尽情地, 带劲地, 痛快 地, 津津有味地: ~ စားနေကြသည်။ 大家都在津津有味 地吃着。 / ~ သံဆိုသည်။ 尽情地唱。 ②高高兴兴

အားပေး ကါ <a: pei> 鼓励, 激励, 促进; 助威, 怂恿, 煽动: လက်ခုပ်တီး၍ ~ ကြသည်။ 鼓掌助威。 / ~ ချီးပင့်သည်။ 奖 励。 / လောင်ကျွမ်းခြင်းကို ~ သည့်ဓာတ်ငွေ့ဖြစ်သည်။ 是助燃的 气体。

အားပေးမှု နှိ <a: pei: hmu> 【律】操纵罪, 鼓动罪, 煽动罪  
အားပေးအားမြှောက် ကဝါ <a: bei: a: hmyaut> 鼓动, 煽动, 怂恿: သူ့သားကိုသူက ~ လုပ်ပေးခဲ့လေသည်။ 他曾怂恿自 己的儿子。

အားပျော့ ကါ <a: pyaw> 软弱, 脆弱, 微弱

အားပျက် ကါ <a: pyet> 失望, 灰心丧气: သူသည်တက္ကသိုလ် ဝင်စာမေးပွဲမအောင်လို့ ~ မိပါတယ်။ 他因大学入学考试不及 格而感到灰心丧气。

အားပြ ကါ <a: pya> 显示力量

အားပြု ကါ <a: pyu> 依靠, 依赖: လေအတွက်ပန်ကာကိုသာ ~ ရ၏။ 靠电风扇扇风。

အားပြိုင် ကါ <a: pyain> 较量, 比试, 竞争: နှစ်ဦးနှစ်ဖက်အ ချိန်အတော်ကြာအောင် ~ နေပေသည်။ 双方进行了相当长 时间的较量。

အားပြတ် ကါ <a: pyat> 筋疲力尽: အမေ့ ~ မတတ်ပိန်ချိုး သွားသည်။ 母亲瘦弱得几乎一点力气都没有了。

အားဖြင့် ဝါ <a: phyin> 通过; 在...上, 在...方面: အမှန်စင် စစ် ~ သူ့နားမလည်ချေ။ 实际上他不明白。 / မူ ~ သဘော တူသည်။ (在)原则上同意了。 / အများ ~ ကောင်းပါသည်။ 大多数是好的。 / အခြေခံ ~ ပြီးစီးပါပြီ။ 基本上结束了。

အားဖြည့် ကါ <a: phyei> 补充力量, 加强, 充实

အားဖြည့်တင်း ကါ <a: phyei' tin> = အားဖြည့်

အားဖြည့်လောင်စာ နှိ <a: phyei' laun za> 动力燃料

အားမနာပါးမနာ ကဝါ <a: m- na pa: m-na> 不客气地, 不 留情地

အားမလိုအားမရ ကါ <a: m-lo a: m-ya> 不过瘾, 感到不满 足: လက်ရှိထူထောင်ရေး၏နှေးကွေးမှုကို ~ ဖြစ်နေသည်။ 对现 有建设工作的缓慢情况感到不满意。

အားမာန် နှိ <a: man> 气魄, 魄力, 振奋的精神: ~ နဲ့လှုပ် ကိုင်သည်။ 奋力地干。

အားမာန်တင်း ကါ <a: man tin> 憋足劲, 振作精神

အားမာန်ဝံ နှိ <a: man wun> 英勇: ~ ရှိချီတက်သည်။ 英勇地前进。

အားမွေး ကါ <a: mwei> 准备力量; 养精蓄锐, 休养生息: စစ်ရေးအရ ~ ထားတယ်။ 准备军事力量。

အားယူ ကါ <a: yu> ①准备力量, 积聚力量 ②强打起精 神: ~ ရှိပြုံးလိုက်သည်။ 勉强笑了一下。 ③为做某事而 作准备活动(也可指运气、助跑等)

အားရ ကါ <a: ya> ①满足, 满意: ယိဟိုယွမ်းဥယျာဉ်ကိုတနေ့ လုံးသွားလည်တာတောင်အားမရသေးဘူး။ 在颐和园玩了一整 天还不过瘾。 ②带劲, 高兴, 兴奋, 喜悦: ကမ္ဘာ့ဖလားပွဲ တွင်ချန်ပီယံရသဖြင့်အလွန် ~ ကြသည်။ 在世界杯赛中得了冠 军, 大家都很高兴。

အားရပါးရ ကဝါ <a: ya' pa: ya> ①痛快地, 尽情地: နက် ဖြန့်မှ ~ ဆက်ပြောရအောင်နော်။ 明天再尽情地谈吧! ②高 高兴兴

အားရရွှင်မြူး ကါ <a: ya' shwin myu> 高兴, 欢乐

အားရဝမ်းသာ ကါ <a: ya' wun: tha/ a: ya' wan: tha> 高 兴, 喜悦, 欣喜

အားရမ်း ကါ <a: yan> = အားရ

အားရှိ ကါ <a: shi> 受鼓舞, 兴奋, 增添力量: ဒါဟာအဘိုး တန်ခဲကားပါ။ ကျွန်တော်အများကြီး ~ သွားပါတယ်။ 这是很有 价值的话, 我很受鼓舞。

အားရှိပါးရှိ ကဝါ <a: shi' pa: shi> = အားရပါးရ

အားလုံး I နှိ <a: lon> 全部的, 全体的, 大家的, 一切 的, 所有的 II ကဝါ <a: lon> 都, 全都

အားလုံးပေါင်း ကဝါ <a: lon: baun> 总共, 总计

အားလုံးပဲ နှိ <a: lon: be> (口) 诸位, 全体: ဪဝါ ~ သွားအုံးမယ်ခင်ဗျ။ 诸位! 再见了(我走了)。

အားလုံးကျန် နှိ <a: lon: gon> 全部, 全体, 大家: ရန်သူ များကိုချေမှုန်းမပစ်လျှင် ~ ဒုက္ခရောက်သွားလိမ့်မယ်။ 如不消灭 敌人, 大家都会遭殃。

အားလက်မောင်း နှိ <a: let maun> 【物】力臂

အားလည်ကိန်း နှိ <a: le gein> 【物】力矩

အားလပ် ကါ <a: lat> 空缺, 空闲, 有空, 闲着: ~ ချိန် 幕 间休息时间, 空闲的时间 / ~ ခွင့် 休息权 / ~ ရက်